





ZAWNG NI NIHTIA PEI HLUAN IN

ကျောက်တံ စရယ်လို့ပေါ့




Hawipi neilo Zawngte cu,
vongzuang vazuang na,

အဖော်မဲ့တဲ့ မျောက်ကလေးဟာ၊
ပြေးကာလွှားကာ အဖော်ရှာတာ။




Thingzik par la lek na ah,
Zawngrual hmuhtia ngah

အပင်ပေါ်ကို တက်ကြည့်တော့၊ မျောက်အုပ်တွေကို မြင်တာပေါ့။



An taw caak pi hmuhtia hngai,
kuulliang lo nih hngai.

မောက်များဖင်က အမာရွတ်ဟာ၊ ရယ်စရာ ကောင်းလိုက်တာ။



Zawng nih tiak Sakhi ni za,
nihtia ve hi na.

မောက်ရယ်သံကို ချေကြားတော့၊ သူလည်းရယ်ပြန်ပေါ့။




Leikhur thuk hlum Zubui hman,
nihtia ve khurko

တွင်းနေပွေးလည်း ကြားတဲ့အခါ၊ သူလည်း လိုက်ရယ်တာ။



Rulpi hman ni om thiamlo,
nihtia ve kheikho.

မြေကြီးကလည်း မနေသာ၊ သူလည်း ရယ်တယ်ကွာ။




Langak Vapual Vanva le,
nihtia ve dei do.

ကျိုးကန်၊ ငှက်ခါး၊ ပျံလွှားများ၊ ဝိုင်းရယ်ကြတာ တဝါးဝါး။



Hnempi hi na, Vui tumpi,
ha ha ha ti ve.

ဟားဟားဟားနဲ့ ရယ်လိုက်တာ၊ ဆင်ပြောင်ကြီးလည်းပါ။



Tupi hrawh in nih tlongkhat,
HA HA HA HA HA.

တစ်တောလုံးမှာ ရယ်သံများ၊ ဟားဟားဟားဟားဟား။





ခွါလ်ဆိမ်း စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

